

ပြစ်မှုဆိုင်ရာအထူးအယူခံမှု
 ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊
 ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော
 ဦးသာငျေး နှင့် ဦးစိုးညွှန် တို့ရွှေ့တွင်

+ ၂၀၁၁ ခုနှစ်

နှစ်လ ၂၃ ရက်

ဦးထင်မွှေ့ကျော်ပါ ၃

နှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ ၂*

ပြစ်မှုဆိုင်ရာကျော်ထုံးဥပဒေပို့မ ၅၆၁-က အရ အမှုချေဖျက်ပေး
 ရန်လျှောက်ထားမှု၊ တရားလိုဘက်မှ စွပ်စွဲချက်သည်မှန်
 ကန်သည်ဟု လက်ခံသည့်တိုင်အောင် တရားခံအနေဖြင့်
 ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ကြောင်းပေါ်ပေါက်ခြင်းမရှိလျှင်
 သော်လည်းကောင်း၊ အမှုတွဲကိုကြည့်ရုံမှုဖြင့် အထင်အရား
 အခိုင်အလုံ တရားမျှတမှုကင်းမဲ့ နေကြောင်းတွေ့ရလျှင်
 သော်လည်းကောင်း၊ တရားလိုဘက်က သက်သေခံချက်များ
 မှာ ပြစ်မှုတစ်ခုခုနှင့်စွဲချက်တင်နိုင်အောင် အထင်အရား
 နိုင်လုံမှုမရှိလျှင်သော်လည်းကောင်း၊ အမှုတွဲကိုကြည့်ရုံမှု
 ဖြင့် ဆက်လက်စစ်ဆေးနေလျှင် အချိန်ကုန်လူပမ်းဖြစ်ရန်

* ၂၀၁၁ ခုနှစ်၊ ပြစ်မှုဆိုင်ရာအထူးအယူခံမှုအမှတ် ၁၄

+ ၂၀၁၀ ပြည့်နှစ် ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာအမှတ် ၄၃ တွင် ချမှတ်သော

တရားနှီးချုပ် (မန္တလေး)၏ ၁၇-၈-၂၀၁၀ ရက်စွဲပါအမိန့်ကို အထူးအယူခံမှု။

၂၁၁

အကြောင်းရှိသောအမှုဖြစ်လျှင်သော်လည်းကောင်း အမှုကို ဦးထင်မျှကျော်
ချေဖျက်ရန်ဖြစ်ခြင်း၊ အမှုတွဲချေဖျက်ပေးရန် လျှောက်ထား ပါ ၃
မှုအား ပယ်သည့်အမိန့်သည် အပြီးသတ်ဆုံးဖြတ်သည့်
အမိန့်မဟုတ်၍ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ ပြည်ထောင်စုသမ္မတ^{နှင့်}
ပုဂ္ဂိုလ်မ ၃ အရလည်းကောင်း၊ ပြည်ထောင်စုတရားစီရင်ရေး မြန်မာနိုင်ငံတော်ပါ ၂
ဥပဒေပုဂ္ဂိုလ်မ ၁၉ အရလည်းကောင်း အထူးအယူခံဝင်ခွင့်ရှိ
သည့်အမိန့်မဟုတ်ခြင်း။

ဆုံးဖြတ်ချက်။ ॥ ယခုအမှုတွင် တရားလိုအောက်လည်းကောင်းက တရားခံ
ဦးထင်မျှကျော်ပါ ၃ ဦးတို့သည် တရားလိုက်ကားကို မတရားသဖြင့်ပိုင်
ဆိုင်လို၍ တချုပ်များအဆင့်ဆင့်လိမ်လည်အတူပြုလုပ်ထားကြသည်ဟု စွဲပုံစွဲ
ထားပြီသက်သေခံစာချုပ်များပေါ်ရှိရာက်မှတ်များမှာလည်းကောက်လည်နှင့်
ကိုအေးကျော်တို့ ရေးထိုးထားသည့် လက်မှတ်များမဟုတ်ဟု အင်းစိန်မှုခင်း
တပ်ဖွဲ့မှ ပြန်ကြားစာရှိနေခြင်းတို့ကြောင့် တရားလိုက စွဲဆိုထားသောပြစ်မှု
သည်အခြေအမြစ်မရှိဟု မဆိုနိုင်ပေ။ အခြေအမြစ်မရှိဘဲ စွဲဆိုခြင်းပြုမှုသာ
လျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဂ္ဂိုလ်မ ၅၆၁-က အရ အမှုချေဖျက်ပေးလေ့
ရှိသည်။

ထပ်မံဆုံးဖြတ်ချက်။ ॥ အမှုတွဲချေဖျက်ပေးပါရန် တရားရုံးချုပ်/
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားမှုအား တရားရုံးချုပ်/
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်သည့်အမိန့်ချုမှတ်ခြင်းသည်
မူလရုံးအမှုကို အပြီးသတ်ဆုံးဖြတ်သည့်အမိန့်မဟုတ်သဖြင့် ယင်းအမိန့်
အပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဂ္ဂိုလ်မ ၃ အရလည်းကောင်း။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၉ အရလည်းကောင်း အထူးအယူ
ဦးထင်မျှကျော် ခံလျှောက်ထားခြင်းအား ခွင့်ပြုရန်အကြောင်းမရှိပေ။

ပါ ၃

နှင့်

ပြည်ထောင်စုသမ္မတ အယူခံတရားလိုများအတွက် - ဦးလှော့၊ တရားလွှတ်တော်ရွှေ့နေ
မြန်မာနိုင်ငံတော်ပါ ၂ အယူခံတရားခံများအတွက် - ၁။ ဦးသောင်းစိန်၊ ညန်ကြားရေးမှု။

ပြည်ထောင်စုရွှေ့နေချုပ်ရုံး

၂။ ဦးမြင့်သွင်း၊ တရားလွှတ်တော်ရွှေ့နေ
(မလာ)။

၄၏ရေးသားလျှောက် လဲ ချက်ကို
တရားလွှတ်တော်ရွှေ့နေးလျှောက်မောင်
ကတင်သည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တရားရုံး၊ ပြစ်မှုဆိုင်ရာအမှုအမှတ်
၁၁/၂၀၁၀ တွင် တရားလို ဒေါ်ကြည်ကြည်နှင့်က တရားခံဦးထင်မျှကျော်
ပါ ၃ ဦးတို့အပေါ် ပြစ်မှုဆိုင်ရာဥပဒေအရ ဦးတိုက်လျှောက်ထားစွဲဆိုသော
အမှုကို မြို့နယ်တရားရုံးက တရားခံဦးထင်မျှကျော်ပါ ၃ ဦးတို့အား ပြစ်မှု
ဆိုင်ရာဥပဒေပုဒ်မ ၄၂၂၀ ဖြင့် အရေးယူရန်ဆုံးဖြတ်သည်။ တရားလိုနှင့်
လိုပြုသက်သေများကို စတင်စစ်ဆေးနေစဉ် ဦးထင်မျှကျော်ပါ ၃ ဦးတို့က
တရားရုံးချုပ်(မန္တလေးရုံးတိုင်) သို့ မိတ္ထီလာမြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ်
၁၁/၂၀၁၀ အား ပြစ်မှုဆိုင်ရာကျော်ထုံးဥပဒေပုဒ်မ ၅၆၁-က အရ ချေဖျက်
ပေးရန် ပြစ်မှုဆိုင်ရာအတွေ့တွေ့လျှောက်လွှာအမှတ် ၄၃/၂၀၁၀ ဖြင့်
လျှောက်ထားသည်။ တရားရုံးချုပ်က အတွေ့တွေ့လျှောက်လွှာကိုပယ်ကြောင်း

အမိန့်ချမှတ်သည့်အတွက် ဦးထင်မွှေ့ကျော်ပါ ၃ ဦးက အထူးအယူခံဝင်ခွင့်

ပြရန် တရားရုံးချုပ် (မန္တလေး)သို့ ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

(အထူး) အမှတ် ၉၈/၂၀၁၀ ကိုတင်သွင်းရာ အောက်ပါပြဿနာအပေါ်

အထူးအယူခံဝင်ခွင့်ပြခဲ့သည်-

ဦးထင်မွှေ့ကျော်

၆၃

နှင့်

ပြည်ထောင်စုသမ္မတ

“ တရားရုံးချုပ် (မန္တလေးရုံးထိုင်)က ပြစ်မှုဆိုင်ရာအထွေထွေလျှောက် မြန်မာနိုင်ငံတော်ပါ ၂
ထားလွှာအမှတ် ၄၃/၂၀၁၀ ကိုပယ်ကြောင်းချမှတ်ခဲ့သောအမိန့်
သည် အမှုတွဲပါသက်သေခံချက်များအရ ဥပဒေနှင့်ညီညွတ်မှန်ကန်
မှု ရှိ မရှိ ”

အမှုမှာ တရားလို့ ဒေါ်ကြည်ကြည်နှင်းက ငှုံးပိုင်ဆိုင်သော
၁က/၃၄၈၅ ဆန်နိပစ်ကပ်ကားကို ကိုအေးကျော်မှ ၂၅-၃-၂၀၀၈ ရက်နောက
ငှားရမ်းသွားခဲ့ပြီး (၂)တရားခံ ဦးကျော်ကျော်သိန်း ထံငွေကျပ်သိန်း(၇၀)
ဖြင့် ပေါင်နှဲခဲ့ကြောင်း၊ (၂)တရားခံ ဦးကျော်ကျော်သိန်းနှင့် သားဖြစ်သူ
(၁)တရားခံ ဦးထင်မွှေ့ကျော်တို့က ငွေကျပ်သိန်း(၁၂၀)ဖြင့် ကိုအေးကျော်မှ
(၁)တရားခံ ဦးထင်မွှေ့ကျော် သို့ရောင်းချသည်ဆိုသည့်စာချုပ် အတွက်
တရားလို့ ဒေါ်ကြည်ကြည်နှင်းက ဦးအေးကျော်သို့ ကားရောင်းချသည်
ဆိုသည့် စာချုပ်အတုတိုကို လိမ်လည်ချုပ်ဆိုခဲ့ကြောင်း၊ တရားလို့
ဒေါ်ကြည်ကြည်နှင်းနှင့် ဦးအေးကျော်တို့၏ လက်မှတ်အတု သက်သေအတု
ထည့်ကာ လိမ်လည်အတုပြုလုပ်ကြောင်းဖော်ပြပြီး တရားခံ ဦးထင်မွှေ့ကျော်
ပါ ၃ ဦးအပေါ် အရေးယူပေးရန် မိတ္ထိလာမြို့နယ်တရားရုံးသို့ ဦးတိုက်
လျှောက်ထားစွဲဆိုသော အမှုဖြစ်သည်။

အယူခံတရားလို့၏ရွှေ့နေက မူလရုံးအမှုတွဲပါ သက်သေခံ

ဦးထင်မျှကျော် ၃၃ ၆၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပါ	<p>အထောက်အထားများအရ ဒေါ်ကြည်ကြည်နှင့်သည် မိတ္ထီလာမြို့နယ်တရားရုံး ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၈၁/၂၀၀၈ တွင် တရားခံကိုအေးကျော် အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုံမ ၄၀၆၊ ၄၆၈ တို့အရ တရားစွဲဆိုသည့်အမှု တွင် ဦးထင်မျှကျော် နှင့် ဦးကျော်ကျော်သိန်းတို့သည် တရားလိုပြုသက်သေ အဖြစ်ပါဝင်ခဲ့ပြီး သက်သေခံ ၁က/၃၄၈၃ ကားနှင့်စာရွက်စာတမ်း အထောက်အထားများကို ဦးထင်မျှကျော်က ရွာဖွံ့ဖြိုးဖြင့် ရဲထံပေးအပ်ခဲ့ ကြောင်း၊ ထိုအမှုတွင် ကိုအေးကျော်မှ ပြစ်မှုဆိုင်ရာဥပဒေပုံမ ၄၂၀ အရ ထောင်ဒဏ် ၄ နှစ်၊ ပြစ်မှုပုံမ ၄၆၈ အရ ၂ နှစ် ပြစ်ဒဏ်ကျခဲ့ကြောင်း၊ သက်သေခံ ၁က/၃၄၈၃ ကားနှင့်ပတ်သက်၍ မြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၂၇/၂၀၀၉၊ မန္တလေးတိုင်းတရားရုံး၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၄၉၉/၂၀၀၉၊ တရားရုံးချုပ်(မန္တလေးရုံးထိုင်)၏ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၈၁(ခ)/၂၀၁၀ တို့တွင် အချင်းဖြစ်ကားကို ဦးထင်မျှကျော်သို့ ပြန်လည် ထုတ်ပေးခဲ့ကြောင်း၊ မိတ္ထီလာမြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၃၈၁/၂၀၀၈ အမှုတွင် အမိကတရားခံ ဦးအေးကျော် ပြစ်ဒဏ်ကျသွားခဲ့ပြီးနောက်တွင်မှ ဒေါ်ကြည်ကြည်နှင့်က မိတ္ထီလာမြို့နယ်တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၁၁/၂၀၀၀ ဖြင့် ဦးထင်မျှကျော်တို့(၃)ဦးအပေါ် စာချုပ်များအတူပြုလုပ်ကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုံမ ၄၂၀ ဖြင့် စွဲဆိုခဲ့ရုံးမက တရားရုံးအဆင့်ဆင့်သို့လည်း ထိုအချက်ကို ထပ်ကာတလဲလဲ တင်ပြစွာပွဲနေခြင်းသည် တရားစီရင်ရေး ယန္တရားကို တလွှာအသုံးပြုရာရောက်နေကြောင်း၊ ဒေါ်ကြည်ကြည်နှင့်မှ က. ည. န ရုံး၏စာချုပ်အား ရုံးရှေ့ထုတ်ပေးစေရန် ပြစ်မှုဆိုင်ရာကျင့်ထုံး</p>
---	--

ဦးထင်မွေ့ကျော်
ပါ ၃
နှင့်

ဥပဒေပုဒ်မ ၉၄(၁)နှင့် ၉၆(၁)အရ လျှောက်ထားခြင်းကို မြို့နယ်တရားရုံးက ခွင့်ပြုခဲ့သည့်အခြေအနေအား ထည့်သွင်းသုံးသပ်၍ တရားရုံးချုပ်က မူလရုံး တရားလိုစွဲဆိုထားသော အမှုကိုချေဖျက်ပေးရန် သင့်မည်မဟုတ်ဟု သုံးသပ် ခြင်းသည် ဥပဒေနှင့်ညီညွတ်မှန်ကန်သည်ဟု တစ်ထစ်ချဆိုနိုင်မည်မဟုတ် ကြောင်း ဦးအေး (၁) ဦးမင်းဇော် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ပါ ပါ (၄) အမှု (၁) ၏ လမ်းညွှန်ချက်အပေါ် အလေးထားဆောင်ရွက်ပေးပါ ရန် လျှောက်လဲတင်ပြသည်။

ရှေ့နေချုပ်ရုံး၊ ညန်ကြားရေးမှုံးက မိတ္ထိလာမြို့နယ်တရားရုံး၊ ပြစ်မှု ကြီးအမှတ် ၁၁/၂၀၁၀ တွင် တရားလို ဒေါကြည်ကြည်နှင့်က ဦးထောက်မင်း ထံမှ ဝယ်ယူခဲ့သော ဆန်နိပစ်ကပ်ကားကို ကိုအေးကျော်ထံသို့ ကတိစာချုပ် ဖြင့်လှားခဲ့ရာ ရက်ပြည့်၍ ကားပြန်မပေးသည့်အတွက် စုံစမ်းသည့်အခါ ဦးကျော်ကျော်သိန်းထံ သိန်း (၇၀)ဖြင့် ပေါင်နှုံးထားသည်ဟု သိရပြီး ဦးကျော်ကျော်သိန်းနှင့် ဦးထင်မွေ့ကျော်တို့က အပေါင်ခံထားသောမော်တော် ယာဉ်အား ပိုင်ဆိုင်ရန်မမှန်မကန် စာချုပ်များပြုလုပ်သည်ဟု သိရကြောင်း၊ စာချုပ်ပေါ်ရှိ လက်မှတ်များမှာ ဒေါကြည်ကြည်နှင့်၊ ကိုအေးကျော်တို့ ရေးထိုးခြင်းမဟုတ်ကြောင်း၊ အဆိုပါ ကားအရောင်းအဝယ်စာချုပ်ကို ရုံးရှေ့ တင်ပြစေရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၉၄(၁) နှင့် ၉၆(၁) အရ ဒေါကြည်ကြည်နှင့်က လျှောက်ထား၍ ၁-၆-၂၀၁၀ ရက်နေ့တွင် မြို့နယ် တရားရုံးက ခွင့်ပြုသည်ဟု အမိန့်ချမှတ်ထားကြောင်း၊ ယခုအမှုတွင် တရားလို ၏ စွပ်စွဲချက်များအရ တရားခံများသည် တရားလို၏ကားကို မတရားသဖြင့်

(၁) ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားခိုရင်ထုံး၊ ၁၁-၁၃၉

ပိုင်ဆိုင်လို၍ စာချုပ်များအဆင့်ဆင့် လိမ့်လည်အတူပြုလုပ်ထားကြသည်ဟု
ဦးထင်မျှူးကျော် စွပ်ခဲ့ထားခြင်း၊ သက်သေခံစာချုပ်ပေါ်ရှိ လက်မှတ်များမှာလည်း
ပို့ ၃
နှင့် ဒေါ်ကြည်ကြည်နှင့်၊ ကိုအေးကော်တို့ ရေးထိုးထားခြင်းမဟုတ်ဟု အင်းစိန်
ပြည်ထောင်စုသမ္မတ မှုခင်းတပ်ဖွဲ့မှ ပြန်ကြားစာရှိနေခြင်းတို့ကြောင့် တရားလိုက စွဲဆိုသောပြစ်မှု
ပြန်မာနိုင်ငံတော်ပါ၍ သည် အခြေအမြစ်မရှိဟု မဆိုသာကြောင်း၊ အခြေအမြစ်မရှိဘဲ စွဲဆိုခြင်း
ပြုမှုသာလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က အရချေဖျက်ပေး
လေ့ရှိပါကြောင်း၊ မူလရုံးတွင် တရားလိုဘက်သက်သေများစစ်ဆေးပြီး
သက်သေခံချက်များအရ တရားခံများအပေါ် ပြိုစွန်းမှုမရှိပါက စွဲချက်မတင်မီ
လွှတ်ရန် လျှောက်ထားနိုင်သည့် အခွင့်အရေးလည်းရှိနေကြောင်း ဦးညီလေး
နှင့် နိုင်ငံတော်ပါ (၂)အမူ (၁)၊ ဦးစံချိန်(ခ)ဦးစံချိန် နှင့် နိုင်ငံ
တော်ပါ (၂)အမူ (၃) များကို ကိုးကားလျှောက်လဲတင်ပြသည်။

အယူခံတရားလို (၂)၏ရွှေနေက ဒေါ်ကြည်ကြည်နှင့်၏ ရုံးရွှေ၊
ထွက်ဆိုချက်အရ ဦးအေးကော်က ဦးကော်ကော်သိန်းတို့ထံ ငွေကျပ်သိန်း
(၇၀)နှင့် ပေါင်နှုံးထားစဉ်အတွင်း ဦးကော်ကော်သိန်း နှင့် ဦးထင်မျှူးကျော်
တို့က အပေါင်ခံထားသော မော်တော်ယာဉ်အား မမှန်မကန်စာချုပ်များပြု
လုပ်၍ ပိုင်ဆိုင်စေရန်ပြုလုပ်သည်ဟု ကြားသိရကြောင်း၊ ဒေါ်ကြည်ကြည်နှင့်
နှင့် ဦးအေးကော်တို့ ကားအေးရောင်းအဝယ်စာချုပ်ကို အတူပြုလုပ်ပြီး
လက်မှတ်အတူထိုးကြကြောင်း၊ မူလအမည်ပေါက်ပိုင်ရှင် ဦးဇေယာမင်းမှ
ဦးထင်မျှူးကျော်သို့ ငွေကျပ်သိန်း(၈၀)ဖြင့် ရောင်းပါသည်ဟု ဦးဇေယာမင်း
၏ လက်မှတ်အတူထိုးကာ စာချုပ်ချုပ်ဆိုအမည်ပြောင်းခဲ့ကြောင်း ထွက်ဆိုပြီး

(၂) ၁၉၅၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(လွှတ်တော်ချုပ်)၊ ၁၁-၆၀

(၃) ၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၁၁-၂၀

အဆိုပါကားအရောင်းအဝယ်စာချုပ်ကို ရုံးရွှေ့ထုတ်ပေးစေရန်ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၉၄(၁) နှင့် ပုဒ်မ ၉၆(၁)တို့အရ လျှောက်ထားရာ တရားရုံးက ၁-၆-၂၀၀၀ နေ့တွင် ခွင့်ပြုသည့်အမိန့်ချမှတ်ထားကြောင်း၊ ဤအခြေအနေတွင် တရားရုံးချုပ်က မူလရုံးတရားလိုစွဲဆိုသောအမှုကို ပြည်ထောင်စုသမ္မတ ချေဖျက်ပေးရန် သင့်မည်မဟုတ်ကြောင်း၊ တစ်ဘက်တွင်လည်း မူလတရားခံ မြန်မာနိုင်ငံတော်ပါ၍ များအနေဖြင့် တရားလိုဘက် သက်သေခံချက်များအရ ပြီစွန်းမှုမရှိဘူ။ ထင်မြင်က စွဲချက်မတင်မိလွှတ်ရန် လျှောက်ထားနိုင်သည့်အခွင့်အနေလည်း ရှိကြောင်း၊ ထိုကြောင့် ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာအား ပယ်သည် ဟု အမိန့်ချမှတ်ထားခြင်းသည် တရားမျှတော်းမှုများအရ မှန်ကာန်မှုရှိပါသဖြင့် ဤအထူးအယူခံမှုအား ပလပ်ပေးပါရန် လျှောက်လဲတင်ပြသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က တွင်-

ဤဥပဒေအရ ချမှတ်သောအမိန့်တစ်ရပ်ကို အတည်ပြုရန်အတွက် လိုအပ်သည့်အမိန့်များကို ချမှတ်ရန်ဖြစ်စေ တရားရုံး၏ ဥပဒေလုပ်ထုံးလုပ်နည်းကို အလွှာပြုခြင်းမှာတားဆီးကာကွယ်ရန်ဖြစ်စေ အခြားနည်းဖြင့် တရားဖြောင့်မှန်ရာရောက်အောင်ပြုလုပ်ရန်ဖြစ်စေ တရားလွှတ်တော်ခွွဲရှိရင်းစွဲ ဖြစ်သော မူလဘူတအာဏာကို ဤဥပဒေတွင်ပါသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကန့်သတ်သည် သို့မဟုတ် ထိခိုက်သည်ဟု မမှတ်ယူစေရဟု ပြဋ္ဌာန်းထားသည်။

ဦးစံမြင့်(၁) ဦးစံညွှန် (၁) ရှင်အဂ္ဂဝါသ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အမှု^(၄) တွင် တရားလိုဘက်မှ

(၄) ၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားခိုရင်ထုံး၊ ၁၁-၂၃

စွဲပွဲချက်သည်မှန်ကန်သည်ဟု လက်ခံသည့်တိုင်အောင် တရားခံအနေဖြင့်
ဦးထင်မျှကျော်
ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ကြောင်းပေါ်ပေါက်ခြင်းမရှိလျှင် အမှုတွဲကို ပြစ်မှု
ဆိုင်ရာကျင့်ထုံးပုံစံမ ၅၆၁-က အရချေဖျက်ပေးနိုင်သည်ဟု ထုံးဖွဲ့ထားသည်။

ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ပါ ၂

ဦးစောသာဦး နှင့် နိုင်ငံတော်အမှု (၅) တွင် အမှုတွဲကိုကြည့်ရုံ
မြှုဖြင့် အထင်အရှားအခိုင်အလုံ တရားမျှတမှုကင်းမဲ့နေသောအမှုများ
သို့မဟုတ် တရားလိုဘက်က သက်သေခံချက်များမှာ ပြစ်မှုတစ်ခုခုနှင့်စွဲချက်
တင်နိုင်အောင် အထင်အရှားမခိုင်လုံများ သို့မဟုတ် အမှုတွဲကိုကြည့်ရုံမြှုဖြင့်
ဆက်လက်စစ်ဆေးနေလျှင် အချိန်ကုန်ငွေကုန်လူပမ်းဖြစ်ရန် အကြောင်းရှိ
သောအမှုဖြစ်မှသာ အမှုကိုချေဖျက်ပေးရန်ဖြစ်သည်ဟု ထုံးဖွဲ့ထားသည်။

ယခုအမှုတွင် တရားလို ဒေါကြည်ကြည်နှင့်က တရားခံ ဦးထင်မျှကျော်
ပါ (၃)ဦးတို့သည့် တရားလို၏ကားကို မတရားသဖြင့် ပိုင်ဆိုင်လို၍ စာချုပ်
များမဲ့ဆင့်ဆင့်လိမ့်လည်အတုပြုလုပ်ထားကြသည်ဟု စွဲပွဲထုံးပြီး
သက်သေခံစာချုပ်များပေါ်ရှိ လက်မှတ်များမှာလည်း ဒေါကြည်ကြည်နှင့်၊
ကိုအေးကျော်တို့ ရေးထိုးထားသည့်လက်မှတ်များမဟုတ်ဟု အင်းစိန်မှုခင်း
တပ်ဖွဲ့မှ ပြန်ကြားစာရှိနေခြင်းတို့ကြောင့် တရားလိုကစွဲဆိုထားသောပြစ်မှု
သည် အခြေအမြစ်မရှိဟု မဆိုနိုင်ပေါ့။ အခြေအမြစ်မရှိဘဲ စွဲဆိုခြင်းပြုမှသာ
လျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံစံမ ၅၆၁-က အရ အမှုချေဖျက်ပေးလေ့
ရှိသည်။

ကိုသန်းဆွေပါ ငါ့နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂
အမှု (၆) တွင် “အမှုတွဲချေဖျက်ပေးပါရန် တရားရုံးချုပ်သို့လျောက်ထားခြင်း

(၅) ၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံတရားခီရင်ထုံး ၁၁-၁၇၉

(၆) ၂၀၁၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားခီရင်ထုံး ၁၁-၂၇

အား တရားရုံးချုပ်က ပယ်သည့်အမိန့်ချမှတ်ခြင်းသည် မူလရုံးအမှု၏ အမှား အမှန်ကို အပြီးသတ်ဆုံးဖြတ်သည့်အမိန့်မဟုတ်သဖြင့် ယင်းအမိန့်အပေါ် ၂၀၀၀ ပြည့်နှစ်၊ တရားစီရင်ရေးဥပဒေပုဒ်မ ၃ အရ အထူးအယူခံလျှောက် ထားခြင်းအား ခွင့်ပြုရန်အကြောင်းမရှိ ” ဟု စီရင်ထုံးဖွဲ့သည်။

ဦးထင်မျှကျော်
ပါ ၃
နှင့်
ပြည်ထောင်စုသမ္မတ

၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ ၃ တွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ပါ ၂၀၀၀ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၉ တွင်လည်းကောင်း တရားရုံးချုပ်/ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ်စီရင်ထားသောအမှားကိုဖြစ်စေ၊ တရားရုံးတစ်ရုံးရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်အပေါ် တရားရုံးချုပ်/ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ်စီရင်ထားသောအမှားကိုဖြစ်စေ အထူးခုံးက လုပ်ထုံးလုပ်နည်းနှင့်အညီ အထူးအယူခံမှုဝင်ခွင့်ပြုပြီးပါက အထူးအယူခံခုံးတွင် ပြန်လည်စစ်ဆေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အမှုတွဲချေဖျက်ပေးပါရန် တရားရုံးချုပ်/ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားမှုအား တရားရုံးချုပ်/ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်သည့်အမိန့်ချမှတ်ခြင်းသည် မူလရုံးအမှုကို အပြီးသတ်ဆုံးဖြတ်သည့်အမိန့်မဟုတ်သဖြင့် ယင်းအမိန့်အပေါ် ၂၀၀၀ ပြည့်နှစ်၊ တရားစီရင်ရေးဥပဒေပုဒ်မ ၃ အရလည်းကောင်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၉ အရလည်းကောင်း အထူးအယူခံလျှောက်ထားခြင်းအား ခွင့်ပြုရန်အကြောင်းမရှိပေါ်။

သို့ဖြစ်၍ တရားရုံးချုပ်(မန္တလေးရုံးထိုင်)က ပြစ်မှုဆိုင်ရာအတွက် လျှောက်လွှာအမှတ် ၄၃/၂၀၁၀ တွင် အမှုတွဲချေဖျက်ပေးရန် လျှောက်ထား

၂၁၁ ချက်ကို ပယ်ကြောင်းချမှတ်ခဲ့သောအမိန့်သည် အမှတွဲပါသက်သေခံချက်
ဦးထင်ဖွူော် များအရ ဥပဒေနှင့်ညီညွတ်မှန်ကန်မှုရှိကြောင်းဖော်ဆို၍ ဤအထူးအယူခံမှု
ပါ။ အား ပလပ်သည်။

ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ပါ ၂